



Budget 2021-22



ဩစတြေးလျနိုင်ငံ

ပြန်လည်ထူထောင်လာခြင်း

COVID-19 မှ ဩစတြေးလျနိုင်ငံ ကောင်းစွာ ပြန်လည်ထူထောင်လာလျက်ရှိသည်

ကျွန်ုပ်တို့၏ ပြန်လည်ထူထောင်လာခြင်း

COVID-19 ကြုံတွေ့နေလျက် ဩစတြေးလျနိုင်ငံသည် အခြားနိုင်ငံအများစုနှင့် နှိုင်းယှဉ်လျှင် အနည်းငယ်သော ကူးစက်မှုများ၊ ဆေးရုံတင်မှုများနှင့် သေဆုံးမှုများဖြင့် ကမ္ဘာကို ဦးဆောင်သည့် ကျန်းမာရေး ပြန်လည်ထူထောင်လာခြင်းကို အောင်မြင်ခဲ့ပါသည်။

အစိုးရ၏ အရေးပေါ် ပံ့ပိုးမှုသည် နှစ်ပေါင်း ၃၀ နီးပါးတွင် ဩစတြေးလျနိုင်ငံ၏ ပထမအကြိမ် စီးပွားရေးကျဆင်းမှုအတွင်း အရေးပါသည့် စီးပွားရေး ကယ်ဆည်မှုကို လုပ်ပေးခဲ့သည်။

စီးပွားရေးသည် အခိုင်အမာ ပြန်လည်ထူထောင်လာခဲ့ပြီး ရောဂါကပ်ကြီးမတိုင်မီ အခြေအနေသို့ လွန်ခဲ့သည့် ရသ့ခန့်မှန်းခြေငွေစာရင်းက ခန့်မှန်းထားသည်ထက် ကိုးလ စော၍ ပြန်လည်ရောက်ရှိရန် ချမှတ်ထားသည်။ ၎င်းမှာ အလုပ်လက်မဲ့နှုန်း ပြန်လည်နိမ့်လာခြင်းကို ၁၉၉၀ ခုနှစ် စီးပွားရေးကျဆင်းမှုထက် ငါးဆ ပိုမိုလျင်မြန်စွာ သတ်မှတ်ခြင်းဖြင့်ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ရောဂါကပ်ဘေးကြီးမှ မလွတ်မြောက်သေးသော်လည်း ရှေ့ကြိုရမည့် စီးပွားရေးအခက်အခဲများကို ရင်ဆိုင်ရန် ကမ္ဘာ့အခြားနိုင်ငံ အများစုထက် ပိုမိုကောင်းမွန်လျက်ရှိပါသည်။

ဩစတြေးလျနိုင်ငံ၏ ပြန်လည်ထူထောင်လာခြင်းကို ရယူရန် ဤရသ့ခန့်မှန်းခြေငွေစာရင်းကို ဤအောင်မြင်မှုအပေါ် အခြေခံတည်ဆောက်ထားပါသည်။

အစီအစဉ်

ဤရသ့ခန့်မှန်းခြေငွေစာရင်းသည် ဩစတြေးလျနိုင်ငံ၏ ပြန်လည်ထူထောင်လာခြင်းကို ရယူရန် အစိုးရ၏ စီးပွားရေးဆိုင်ရာ နောက်အဆင့်ဖြစ်ပါသည်။

၎င်းသည် အလုပ်များကို ဖန်တီးပေးသည်၊ မရှိမဖြစ်လိုအပ်သည့် ဝန်ဆောင်မှုများကို အာမခံသည်ဖြစ်ပြီး ပိုမိုကြံ့ခိုင်ပြီး လုံခြုံသည့် ဩစတြေးလျနိုင်ငံကို တည်ဆောက်ပေးပါသည်။

၎င်းသည် အောက်ပါကိစ္စကို ဆောင်ရွက်ပေးသည်-

- လူပုဂ္ဂိုလ် ဝင်ငွေခွန်ကို ဖြတ်တောက်ခြင်းများ
- စီးပွားလုပ်ငန်း အခွန် လျော့ပေါ့မှုများ
- အလုပ်သင် အသစ်များနှင့် သင်တန်း နေရာများ
- ပိုမိုများပြားသည့် အခြေခံ အဆောက်အအုံ၊ နှင့်
- ကျောင်းများ၊ ဆေးရုံများ၊ သက်ကြီးစောင့်ရှောက်ရေး ဂေဟာများ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးနှင့် NDIS တို့အတွက် ရန်ပုံငွေချပေးခြင်း

၎င်းကြောင့် ဩစတြေးလျနိုင်ငံ၏ ပြန်လည်ထူထောင်ရေး ရရှိမည်ဖြစ်ပြီး အလုပ်လက်မဲ့နှုန်းကို ချပေးမည်ဖြစ်ပါသည်။

အလုပ်များကို ဖန်တီးပေးခြင်းနှင့် ကျွန်ုပ်တို့၏ စီးပွားရေးကို ပြန်လည်တည်ဆောက်ခြင်း

- ထပ်ဆင့် အခွန်ဖြတ်တောက်မှု \$7.8 ဘီလီယံအားဖြင့် ဝင်ငွေနည်းနှင့် အလယ်အလတ် ဝင်ငွေရှာသူများအဖို့ တစ်ဦးချင်းအတွက် \$1,080 သို့မဟုတ် စုံတွဲဝင်ငွေ ရှာသူများအဖို့ \$2,160 ကြွယ်ဝလာပါသည်။
- စီးပွားလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်များ ဖန်တီးရန်အတွက် ပံ့ပိုးပေးရန် ခန့်မှန်းခြေကုန်ကျငွေများအပေါ် အခွန်သက်သာခွင့် ကို နောက်ထပ် \$20.7 ဘီလီယံကို ယာယီ အပြည့်အဝ ကုန်ကျပေးခြင်းနှင့် ယာယီ အရုံးငွေကို ခုနှိမ်ခွင့် အချိန် တိုးမြှင့်ပေးခြင်း
- အခြေခံ အဆောက်အအုံ ကတိကဝတ်များကို ရန်ပုံငွေချပေးရန် နောက်ထပ် \$15.2 ဘီလီယံကို ဆယ်နှစ်အတွင်း ချပေးခြင်း
- အိမ်ဆောက်သူ (HomeBuilder) ဆောက်လုပ်ရေး စတင်သည့် ကာလနှင့် အိမ်အသစ် အာမခံ (New Home Guarantee) ကို အချိန်ထပ်တိုးမြှင့်ပေးခြင်း
- ဩစတြေးလျနိုင်ငံ ဒီဂျစ်တယ် စီးပွားရေးကို ကြီးထွားရန် သတ်မှတ်ပေးခြင်းများနှင့် ကျွမ်းကျင်မှုများ၌ ရင်းနှီးမြှုပ်နှံခြင်း
- ကျွန်ုပ်တို့၏ အထိခိုက် အခံရဆုံး ကဏ္ဍများနှင့် ဒေသများကို ပံ့ပိုးပေးခြင်း၊ လေကြောင်းနှင့် ကမ္ဘာ့လှည့်ခရီးသည်ကဏ္ဍ ပံ့ပိုးမှုအတွက် \$1.2 ဘီလီယံ အပါအဝင်ဖြစ်သည်

မရှိမဖြစ် လိုအပ်သည့် ဝန်ဆောင်မှုများကို အာမခံခြင်း

- COVID-19 ကျန်းမာရေး တုံ့ပြန်မှုနှင့် COVID-19 ကာကွယ်ဆေးထိုး အစီအစဉ်၌ နောက်ထပ် ရင်းနှီးမြှုပ်နှံခြင်း တို့ကိုတိုးမြှင့်ပေးခြင်းအားဖြင့် ဩစတြေးလျနိုင်ငံ၏ ကျန်းမာရေးကို ကာကွယ်ပေးခြင်း
- နောက်ထပ် \$13.2 ဘီလီယံဖြင့် NDIS အား အပြည့်အဝ ရန်ပုံငွေချပေးခြင်းအားဖြင့် မသန်စွမ်းသူများကို ပံ့ပိုးပေးခြင်း
- သက်ကြီးစောင့်ရှောက်ရေး ဂေဟာ ပြုပြင်ပြောင်းလဲမှုများကို ရန်ပုံငွေချပေးရန်နှင့် သက်ကြီး ဩစတြေးလျပြည်သူများအား လေးစားမှု၊ ဂရုစိုက်မှုနှင့် ဂုဏ်သိက္ခာဖြင့် ဆက်ဆံကြရန် သေချာစေရန်အတွက် \$17.7 ဘီလီယံ ချပေးခြင်း

- စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုနှင့် မိမိကိုယ် မိမိသတ်သေခြင်း ဟန့်တားရေးတို့ကို တိုးမြှင့်ရေးနှင့် တိုးချဲ့ရေးအတွက် \$2.3 ဘီလီယံ
- ကျွန်ုပ်တို့၏ မူကြိုကျောင်းများ၌ ရင်းနှီးမြှုပ်နှံခြင်း

အမျိုးသမီးများ၏ လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ လုံခြုံရေး

- အမျိုးသမီးများနှင့် ကလေးများအပေါ် အကြမ်းဖက်မှုကို ဖြေရှင်းပေးခြင်း
- ဩစတြေးလျနိုင်ငံ အလုပ်ခွင်နေရာများမှာ လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးမှုမှ ကင်းရှင်းကြောင်း သေချာပေးစေခြင်း
- အမျိုးသမီးများ၏ ကျန်းမာရေး ဝန်ဆောင်မှုများ၏ ရယူနိုင်မှုနှင့် အရည်အသွေးကို တိုးမြှင့်ပေးခြင်း
- ကလေးထိန်း ကုန်ကျစရိတ် တတ်နိုင်မှုကို သက်သာပေးစေခြင်း အားဖြင့်နှင့် အလုပ်အကိုင်နှင့် အမျိုးသမီးများ၏ ငွေကြေး လုံခြုံရေးကို ပံ့ပိုးပေးခြင်းအားဖြင့် အမျိုးသမီးများ၏ စီးပွားရေးဆိုင်ရာ လုံခြုံရေးကို တောင့်တင်းခိုင်မာပေးခြင်း

ပိုမိုကြံ့ခိုင်ပြီး လုံခြုံသည့် ဩစတြေးလျနိုင်ငံကို တည်ဆောက်ခြင်း

- ကျွန်ုပ်တို့၏ အမျိုးသား လုံခြုံရေးနှင့် ဥပဒေ အာဏာ သက်ရောက်စေသည့် စွမ်းဆောင်ရည်များ၌ ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ဩစတြေးလျပြည်သူများ၏ လုံခြုံရေးကို ထိန်းသိမ်းပေးခြင်း
- စိုက်ပျိုးရေးလုပ်ငန်း ကဏ္ဍအနေဖြင့် ၂၀၃၀ ခုနှစ်မတိုင်မီ ထုတ်လုပ်မှု \$100 ဘီလီယံ တိုးမြှင့်ပေးခြင်းဖြစ်သည့် ၎င်း၏ ရည်မှန်းချက်ကို အောင်မြင်စေရန် ပံ့ပိုးကူညီပေးခြင်း
- စွမ်းအင်ကို လုံခြုံ၊ ကုန်ကျစရိတ် တတ်နိုင်စေရန်နှင့် စိတ်ချစေရန် ဆောင်ရွက်ပေးခြင်း
- ဆေးဘက်ဆိုင်ရာနှင့် ဇီဝနည်းပညာ ဆန်းသစ်မှုကို လည်ပတ်ပေးခြင်း
- ကျွန်ုပ်တို့၏ ဒေသများ၏ အလားအလာကို ဖွင့်ပေးခြင်း
- သဘာဝ ဘေးဒဏ်များကြောင့် ထိခိုက်ခံရသည့် လူမှု အသိုင်းအဝိုင်းများအား ပံ့ပိုးကူညီပေးခြင်း